

宽绰: သူတို့မိသားစု ~ နေနိုင်ကြပြီ။ 现在他们一家住得很宽绰了。

ချောင်းထိုး က၊ <gyaun hto> 束之高阁，不予重视，搁置一边: ကျောင်းစာကို ~ ထားပြီးဝတ္ထုချည်းဖတ်တယ်။ 把功课撇在一边尽读小说。

ချောင်းပိတ် က၊ <gyaun peit> 走进死胡同，走投无路: ~ မိနေသောခါးပိုက်နှိုက် 无路可逃的扒手

ချောင်းလည် က၊ <khyaun le> 经济宽裕，生活舒适: လုပ်သားပြည်သူတွေ ~ ကြပါတယ်။ 劳动人民生活富裕。

ချောင်းလည်ချောင်းပတ် က၊ <gyaun le gyaun pat> 东游西逛: အလုပ်တခုခုခိုင်းလိုက်ယင်ဘယ်တော့မှချက်ချင်းမလုပ်ဘူး။ ~ လုပ်ပြီးအချိန်ဆွဲလားဆွဲရဲ့။ 叫他做一件事，他从不马上做，总是逛荡着磨工夫。

ချောင်းသံ န၊ <gyaun than> 在偏僻峡谷中开出来的铁矿

ချောင်း I န၊ <khyaun> ①咳嗽: ~ တယဲ့ယဲ့နှင့်အစားပျက်ခြင်း: 咳嗽不停，食欲不振 ②咳嗽声: ~ တချက်တန့်လိုက်သည်။ 故意咳嗽一声。③小溪，小河 II မ၊ <khyaun> 表示细长物之量词(有时可用于有生命的): ခဲတံတ ~ 一支铅笔 / ကြိုးတ ~ 一根绳子 / ယပ်တ ~ 一把扇子 / စိတ်တ ~ 一颗心 / အသက်တ ~ 一条命 III က၊ <khyaun> ①窥伺: သားကောင်ကိုကျား ~ သလို 像老虎窥伺其他动物一样 / ~ မကြည့်နဲ့။ 别偷看! ②伺机，暗中努力: အခွင့်ကောင်း ~ နေသည်။ 等待时机。③(古)无力，软弱

ချောင်းကော I က၊ <khyaun: kaw> (溪流)干涸 II န၊ <khyaun: gaw> ①由于淤积而变浅的小溪 ②干涸的小河

ချောင်းကတ် န၊ <khyaun: kat> 干咳

ချောင်းကန်: န၊ <khyaun: gan> 干涸的小河

ချောင်းကျ က၊ <khyaun: kya> 山洪暴发

ချောင်းကြား(ပင်) န၊ <khyaun: gya: (pin)> 【植】产于缅甸山区的一种草药

ချောင်းကြိုချောင်းကြား န၊ <khyaun: gyo khyaun: gya> 沟河溪流间: ဒီလူဟာ ~ မှာကြီးလာတာဖြစ်တယ်။ 这人是在水乡长大的。

ချောင်းကြိုမြောင်းကြား န၊ <khyaun: gyo myaun: gya> = ချောင်းကြိုချောင်းကြား

ချောင်းကြည့် က၊ <khyaun: kyi> 窥视，偷看

ချောင်းခြောက် န၊ <khyaun: gyaut> 干咳: ~ ဆိုးသည်။ 干咳。

ချောင်းငင် က၊ <khyaun: ngin> 写缅文符号“.”: တချောင်းငင်(.)နှစ်ချောင်းငင်(.-)

ချောင်းစလုပ် န၊ <khyaun: s- lout> 水流冲击成的洞

ချောင်းစီး က၊ <khyaun: si> ①(河水)流，②(喻)流水

般的: သွေး ~ သည်။ 血流成河。 / တမင်းရေး ~ အလှူကြီးပေးသည်။ 慷慨地大施大舍。

ချောင်းဆိုး I က၊ <khyaun: hso> 咳嗽 II န၊ <khyaun: zo> 咳嗽

ချောင်းဆိုးနာ န၊ <khyaun: zo: na> 咳嗽

ချောင်းဆိုးရင်ကြပ်နာ န၊ <khyaun: zo: yin kyat na> 哮喘，支气管炎

ချောင်းဆိုးသွေးပါ န၊ <khyaun: zo: thwei: ba> 【医】咯血

ချောင်းဆိုးသွေးပါ(ပင်) န၊ <khyaun: zo: thwei: ba (pin)> 【植】紫万年青(治咯血的草药)

ချောင်းဆုံ န၊ <khyaun: zon> 溪流汇合处

ချောင်းညှံ က၊ <khyaun: nyan> 清清嗓子，故意咳一声

ချောင်းညှံ က၊ <khyaun: hnyan> = ချောင်းညှံ

ချောင်းတလှိုင်း န၊ <khyaun: d- lain> 【动】= စစ်တလှိုင်း

ချောင်းတိုက် က၊ <khyaun: tait> 伏击

ချောင်းနပန်း န၊ <khyaun: n-ban> 干咳声，清噪声

ချောင်းနောင်း က၊ <khyaun: naun> 窥测

ချောင်းပေါက် I န၊ <khyaun: baut> 河口，溪口，小溪 II က၊ <khyaun: paut> ①形成小溪 ②山洪暴发 ③象溪水一样流淌 ④(喻)来往频繁: သူ့အိမ်သွားလိုက်ရတာ ~ တော့မယ်။ 老到他家里去，鞋底都要磨破了。

ချောင်းဖျား န၊ <khyaun: pha> 溪源

ချောင်းမြောင်း က၊ <khyaun: myaun> 窥伺: ~ တိုက်ခိုက်သည်။ 偷袭。 / ~ ပစ်ခတ်သည်။ 偷袭，狙击。 / ~ သတ်ဖြတ်သည်။ 暗杀，行刺。

ချောင်းရိုး န၊ <khyaun: yo> 小溪的两岸一带

ချောင်းရိုးမြောင်းရိုး န၊ <khyaun: yo: myaun: yo> 溪渠的总称: ~ သာတိမ်ကောသည်။ လူမျိုးမတိမ်ကော။ (成)溪流可以消失，民族是灭绝不了的。

ချောင်းလောင်း က၊ <khyaun: laun> = ချောင်းလျောင်း

ချောင်းလျောင်း က၊ <khyaun: lyaun> 悠雅动听，悦耳

ချောင်းဝ န၊ <khyaun: wa> 河口，溪口

ချောင်းဝပ် က၊ <khyaun: wut> 埋伏，潜伏

ချောင်းသား န၊ <khyaun: dha> 若开地区一种民族名

ချောင်းသံ န၊ <khyaun: dhan> 咳嗽声，清嗓子的声音

ချောင်းသောက် န၊ <khyaun: thaut> (古)咳嗽声

ချောင်းဟက် က၊ <khyaun: het> 咯痰

ချောင်းဟန် က၊ <khyaun: han> (为了使对方有所察觉)故意干咳，清嗓子: တံခါးထွင်ရပ်၍ ~ လိုက်၏။ 站在门口干咳了一声。

ချောင်းအုပ် န၊ <khyaun: out> 林务官

ချောင်းဦးထို န၊ <khyaun: u: do> 小溪，小河沟

ချိုင့် I န၊ <khyain> ①凹下，凹陷: ~ ပိန်နေသောခန်းထိုး 碰瘪了的铝锅 ②时间长久 ③富裕，丰足: ယခုအား